



ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ် မြန်မာ)

စခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှု (CCCM)



စခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှု (CCCM) သည် အဘယ်ကြောင့် မြန်မာနိုင်ငံအတွက် အရေးကြီးပါသနည်း။

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ရေလွှမ်းမိုးမှုနှင့် ဆိုင်ကလွန်းမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါသည်။ စခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှု (CCCM) သည် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများအရေးကို ဆောင်ရွက်ရာတွင် စခန်းစီမံအုပ်ချုပ်မှု၊ စခန်းစီမံခန့်ခွဲမှုနှင့် စခန်းညှိနှိုင်းဆောင်ရွက်မှုဟူသော ကဏ္ဍ ၃ ခုဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို သိသာထင်ရှားစေရန် လုပ်ဆောင်ပါသည်။ စခန်းစီမံအုပ်ချုပ်မှုသည် ကြီးကြပ်ဆောင်ရွက်သည့် လုပ်ငန်းဆောင်တာဖြစ်ပြီး ယေဘုယျအားဖြင့် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ လုပ်ဆောင်ပါသည်။ စခန်းစီမံခန့်ခွဲမှုသည် စခန်းတစ်ခုအတွင်းရှိ အကူအညီနှင့် ဝန်ဆောင်မှုများအား စီမံခန့်ခွဲခြင်းဖြစ်ပါသည်။ စခန်းညှိနှိုင်းဆောင်ရွက်ရေးသည် စခန်းများအတွင်း ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို ခြုံငုံပေါင်းစပ်ညှိနှိုင်းပေးခြင်းအား ရည်ညွှန်းပါသည်။




IOM ၏ (CCCM) ဆိုင်ရာချဉ်းကပ်မှုနည်းလမ်းများ

- CCCM ဆိုင်ရာဗဟုသုတများ၊ လက်တွေ့ကျင့်သုံးမှုများကို အားကောင်းခိုင်မာစေခြင်း၊ ကျား-မ အခြေခံအကြမ်းဖက်မှု (GBV) ကြိုတင်ကာကွယ်တားဆီးရေးကို ထောက်ပံ့ကူညီခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဂရုပြုသိမြင်နားလည်မှုများ တိုးပွားစေခြင်းတို့ဖြင့် စခန်းစီမံခန့်ခွဲမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုးပွားစေခြင်း။
- ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးစီမံကိန်းအား အထူးအလေးပေးလျှက်အရေးပေါ် တုံ့ပြန်ရေး စီမံကိန်း ၁၀ခု ကို ထုတ်ဖော်ရေးဆွဲ၍ စခန်းတွင်းနေလူထု၏ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား ခိုင်မာအားကောင်းစေခြင်း။

IOM မှကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည့် စခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှု (CCCM) လုပ်ငန်းဆောင်တာများမှာ

- စခန်းစီမံခန့်ခွဲမှု အခြေခံလက်တွေ့ကျင့်သုံးမှုများကို အားကောင်းခိုင်မာစေခြင်း။
- စခန်းများတွင် ပိုမိုအားကောင်းခိုင်မာသော ညှိနှိုင်းဆောင်ရွက်ရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုများ တည်ဆောက်ခြင်း။
- လိုအပ်ချက်များ၊ လစ်ဟာကွက်များနှင့် ဝန်ဆောင်မှုများရယူအသုံးပြုနိုင်မှုအတွက် ပိုမိုကောင်းမွန်သော လေ့လာဆန်းစစ်မှုများ ပံ့ပိုးကူညီခြင်း။
- ပူးပေါင်းပါဝင်မှုနှင့် ရပ်ရွာလူထု စည်းရုံးလှုံ့ဆော်ခြင်း ယန္တရားများအား ပိုမိုတိုးတက်ကောင်းမွန်စေခြင်း။
- ဝေဖန်တိုင်ကြားမှုများနှင့် တုံ့ပြန်အကြံပြုမှုလုပ်ငန်းစဉ်ယန္တရားများအား ထူထောင်ခြင်း။
- ကာကွယ်စောင့်ရှောက်မှုလုပ်ကိုင်ဆောင်ရွက်သူများအား ထောက်ပံ့ကူညီခြင်းနှင့် စခန်းများတွင် ကာကွယ်စောင့်ရှောက်မှု မဟာဗျူဟာများကိုအားကောင်း ခိုင်မာစေခြင်း။
- သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးအား သဘောပေါက်သိမြင်နားလည်မှု ခိုင်မာအားကောင်းစေရေးနှင့် စခန်းတည်ထောင်ဆောင်ရွက်မှု အခင်းအကျင်းတွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ခြင်း။



IOM သည် CCCM မိတ်ဆက်သင်တန်း ကို ဖားကန့်ရှိ လီဆူးနစ်ခြင်း ဘုရားကျောင်းတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ စခန်းခေါင်းဆောင်များနှင့် ဆက်ဆံရေးမှူးများမှ အဓိကဦးတည်ဆက်သွယ်ရာ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး သင်တန်း တွင်ဆွေးနွေးပွဲချခဲ့သည့် ခေါင်းစဉ်များတွင် (CCCM)၏ သဘောတရား၊ လုပ်ငန်းမူဘောင်များနှင့် ချဉ်းကပ်ပုံနည်းလမ်းများ ပါဝင်ပြီး အဓိက ဦးတည်ဆက်သွယ်ရာ ပုဂ္ဂိုလ်များနှင့် စခန်းစီမံခန့်ခွဲမှု အဖွဲ့အစည်းများ၏ တာဝန်နှင့်ဝတ္တရားများလည်း ပါဝင်ပါသည်။

သင်တန်းကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး သင်တန်းချိန်အတွင်း ဆွေးနွေးမှုများပြုလုပ်ရာတွင်ပါဝင်တက်ရောက်သူများက ၎င်းတို့ရင်ဆိုင်နေရသောအခက်အခဲများ၊ လိုအပ်ချက်များနှင့်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောလစ်ဟာကွက်များကို ထုတ်ဖော်ဆွေးနွေးခဲ့ကြပါသည်။ IOM အနေဖြင့် စခန်းစီမံခန့်ခွဲရေးကော်မတီများကို ပြုပြင်ပြောင်းလဲဖွဲ့စည်းရန်နှင့် စခန်းရှိ အကျိုးခံစားခွင့်ရှိသူများအတွက် ပိုမိုကောင်းမွန်သော စခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကော်မတီများ၏စွမ်းဆောင်ရည် နှင့်မာအားကောင်းစေရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲလျက်ရှိပါသည်။ **ဆန်းနိုင် (CCCM Project Support Officer)**

ရခိုင်ပြည်နယ်အတွင်း စခန်း ညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှု (CCCM)

IOM သည် CCCM အစုအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည့် Save the Children, Danish Refugee Council (DRC), Lutheran World Federation (LWF), Relief International တို့နှင့် ညှိနှိုင်းဆောင်ရွက်၍ (CCCM) ဆိုင်ရာကိစ္စရပ်များကို လုပ်ကိုင်ဆောင် ရွက်လျက်ရှိပါသည်။ IOM သည် အဖွဲ့အစည်းတစ်ခုချင်းစီ၏ စွမ်းဆောင်ရည် တည်ဆောက်မှုဆိုင်ရာ လိုအပ်ချက်များအား ခွဲခြားသတ်မှတ်ဖော်ထုတ်နိုင်ရန်အတွက် စခန်းစီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ စခန်း၏ အဓိက ဦးတည်ဆက်သွယ်ရာ ပုဂ္ဂိုလ်များ အားလုံးနှင့်အတူ လိုအပ်ချက်ဆန်းစစ် အကဲဖြတ်မှုကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် CCCM အစုအဖွဲ့၏ အဖွဲ့ဝင်များအတွက် အထောက်အကူဖြစ်စေရန် တစ်ပြေးညီ စံသတ်မှတ်ထားသော စခန်းစီမံခန့်ခွဲမှုနည်းလမ်းများ ပေါ်ထွက်လာစေရေးဆောင်ရွက်ရာတွင် CCCM အစုအဖွဲ့အား ကူညီပံ့ပိုးပေးနေပါသည်။ IOM သည် စခန်းတွင်နေထိုင်သူများအတွက် တာရှည်ခံဖြေရှင်းမှုများကို ဘေးအန္တရာယ်များကျရောက်ချိန် အရေးပေါ်စီမံကိန်းရေးဆွဲဖော်ထုတ်ခြင်း နှင့်အတူ ပြင်ဆင်ရေးဆွဲလုပ်ဆောင်လျက်ရှိပါသည်။



ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအတွင်း စခန်းညှိနှိုင်းဆောင်ရွက်မှုနှင့် စခန်းစီမံခန့်ခွဲမှု (CCCM)

(IOM) သည် CCCM အစုအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည့် မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ မူဆယ်နှင့် လိုင်ဇာအခြေစိုက် ကချင်နစ်ခြင်းအဖွဲ့ချုပ် (KBC)၊ ဂရုကာမြန်မာ လူမှုကူညီရေးအဖွဲ့ (KMSS)၊ Shalom နှင့် Health Poverty Action (HPA) အဖွဲ့များအတွက် စွမ်းဆောင်ရည် တည်ဆောက်မှုလုပ်ငန်းများအား ထောက်ပံ့ကူညီလျက်ရှိပါသည်။ IOM သည် ဗဟုသုတနှင့် လက်တွေ့ကျင့်သုံးမှုများ အားကောင်းနိုင်စေရေး၊ စွမ်းဆောင်ရည်တည်ဆောက်ရေးတို့အတွက် စခန်းစီမံခန့်ခွဲမှုအဖွဲ့အစည်းများမှ ဝန်ထမ်းသစ်များအတွက် CCCM မိတ်ဆက်သင်တန်း၊ စခန်းစီမံခန့်ခွဲမှုအကျင့်စီအဖွဲ့ ဝန်ထမ်းအသစ်များနှင့် CCCM ဝန်ထမ်းများအတွက် စခန်းတွင်း တစ်ဦးချင်းစီမံအုပ်ထိန်းမှုဆွေးနွေးပွဲများ၊ ညှိနှိုင်းဆောင်ရွက်ရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ပို့ချမှု ဆွေးနွေးပွဲများကို စီမံဖြည့်ဆည်းလုပ်ဆောင်ပေးသည်။ စခန်းတွင်း ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်ပို့ချမှုစီမံကိန်းများနှင့် နည်းလမ်းများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

(CCCM)လုပ်ငန်းတွင် IOM အဖွဲ့၏ အဓိကမိတ်ဖက်အဖွဲ့အစည်းများမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ UN အဖွဲ့အစည်းများ၊ INGO များ၊ LINGO များ ပါဝင်ပါသည်။

ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)
မြန်မာနိုင်ငံဆိုင်ရာရုံး
 ၃၁၈ (က)၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်၊ မြန်မာ
 ဖုန်း - ၂၀၁၅၈၈၊ ၂၃၀၁၉၆၀ ~ ၆၂၊
 ၀၉၅၇၃၂၃၆၇၉၊ ၀၉၅၇၃၂၃၆၆၀။
 အီးမေးလ် - iomyangon@iom.int
 ဝက်ဘ်ဆိုဒ် - www.iom.int

